



MCB
Myanmar Citizens Bank

နိုင်ငံသားအားလုံးအတွက် Citizen Prepaid Card

| Citizen JCB Prepaid Card Product Benefits

- MCB JCB Prepaid Card ဖြင့် ပြည်ပတွင်ရှိသော Point of Sale (POS) စက်များတွင်အသုံးပြုခြင်း နှင့် online shopping, e-commerce အစရှိတဲ့ online ငွေပေးချေမှုများကိုအသုံးပြုနိုင်ပါသည်။
 - ပြည်ပရှိ JCB အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များတွင်လည်း ငွေထုတ်ယူနိုင်ပါသည်။
 - သတ်မှတ်ထားသော JCB City Plaza Lounge များတွင် ဝန်ဆောင်မှုပေးရသည့် နားနေနိုင်သည့် အခွင့်အရေးရယူနိုင်ပါသည်။ (Japan, Korea, Thailand, Singapore, Hong Kong, Taipei, Hawaii(Honolulu), Los Angeles, Paris, Guam).
- Please visit <https://www.global.jcb/en/consumers/travel/plaza/> for details.
- Hotels, Restaurants, Car Rental Services, Railways နှင့် Online Shop များတွင် အသုံးပြုရာတွင် အထူး Discount ခံစားခွင့် ရရှိနိုင်ပါသည်။
Please visit <https://www.specialoffers.jcb/en/> for details.
 - ဘဏ်စာရင်းပိုင်ရှင်၏ အခြားလုပ်ငန်းဆောင်တာများဖြစ်သော ကဒ်စာရင်း လက်ကျန်ငွေသား စုံစမ်းကြည့်ရှုခြင်း၊ ကိုယ်ပိုင် PIN နံပါတ်ပြောင်းလဲခြင်း၊ Mini-Statement ထုတ်ယူကြည့်ရှုခြင်းများအား MCB ATM တွင် ဝန်ဆောင်မှုရယူနိုင်ပါသည်။ ပြည်ပရှိ ATM စက်တွင်လည်း ကဒ်စာရင်း လက်ကျန်ငွေသား စုံစမ်းကြည့်ရှုနိုင်သည့် ဝန်ဆောင်မှုရယူနိုင်ပါသည်။
 - MCB JCB Prepaid Card သည် Saving သို့မဟုတ် Current account နှင့် ချိတ်ဆက်ပြီး အသုံးပြုရာမလိုသည့် Wallet အမျိုးအစားဖြစ်ပါသည်။ Customer သည် Bank Account ဖွင့်ရန်မလိုအပ်ပါ။

| Terms and Conditions

- မြန်မာနိုင်ငံသားများဘဏ်(MCB)သည် MCB Citizen Prepaid Card ထုတ်ပေးရန် JCB မှ ခွင့်ပြုလုပ်ငန်းခွင်ရရှိထားသည့် ဘဏ်ဖြစ်သည်။
- ဝယ်ယူမှု (သို့) ငွေထုတ်ယူမှုများအတွက် ကတ်အသုံးပြုဆောင်ရွက်ရာတွင် ဤစည်းမျဉ်းသတ်မှတ်ချက်များ ("စည်းကမ်းချက်များ") အား လိုက်နာရန် သင် (အသုံးပြုသူကတ်ပိုင်ရှင်) မှ သဘောတူပါသည်။ ထို့အပြင် "သင်" ဆိုသည်မှာ ကတ်ဝယ်ယူသူ (သို့) အသုံးပြုရန်/အကျိုးအတွက် ကတ်အား ဝယ်ယူပေးခြင်းခံရသူ ဖြစ်သည်။ "သင်၏" ဟူသည့် စကားရပ်တွင်လည်း အလားတူ အဓိပ္ပါယ်ရှိပါသည်။ "မိမိတို့" ဆိုသည်မှာ မြန်မာနိုင်ငံသားများ ဘဏ်နှင့် တကွ မိမိတို့၏ ဆက်ခံသူများ၊ ခန့်အပ်ခြင်းခံရသူများနှင့် အခွင့်ရကုယ်စားလှယ်များ ဖြစ်သည်။ "မိမိတို့"၊ "မိမိတို့၏" နှင့် "မိမိတို့အား/မှ" ဟူသည့် စကားရပ်များတွင်လည်း အလားတူ အဓိပ္ပါယ်ရှိပါသည်။
- MCB မှ ကတ်ပြုလုပ်ပေးမှုတွင် ကျသင့်ကြေးများ၊ အခိုးအခများအား သင်မှ ပေးဆောင်ရမည် ဖြစ်ပြီး၊ ယင်းတို့အား MCB ၏ ဝက်ဆိုက်တွင် <https://www.mcb.com.mm> တွင် ကြည့်ရှုနိုင်ပါသည်။
- ဤစည်းကမ်းချက်များနှင့် ပတ်သက်၍ ကတ်(များ) ဟူသည် Citizen card နှင့် ကတ်မဟုတ်သော form factors များကိုလည်း ဆိုလိုသည်။
- သင့်အနေနှင့် ကတ်အား လက်ခံရရှိသည်နှင့် ကျောဘက်ရှိ လက်မှတ်နေရာတွင် လက်မှတ်ရေးထိုး၍ ကတ်အား လုံခြုံစေရမည်။
- ကတ်နှင့် သက်ဆိုင်ရာ sales slip များပေါ်တွင် ရေးထိုးထားသော လက်မှတ်များ၌ မတူညီမှုများ ရှိလျှင် ဖြစ်စေ၊ အခြား မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်စေ ကတ်အား လက်ခံမှုမရှိပါက မိမိတို့တွင် တာဝန်မရှိပါ။ ကတ်နှင့် သက်ဆိုင်ရာ sales slip များပေါ်ရှိ လက်မှတ်များ မတူညီခြင်းသည် sale transaction မှန်ကန်မှုအတွက် အငြင်းပွားစရာကိစ္စရပ် မဟုတ်သည်ကို သင်မှ သိရှိနားလည်၍ သဘောတူပါသည်။
- သင်၏ကတ်အား ကတ်ပေါ်တွင် ဖော်ပြထားသော ကာလ ("သက်တမ်းကာလ") အတွင်း အသုံးပြုနိုင်မည် ဖြစ်ပြီး၊ ကတ်တွင် ဖော်ပြထားသော လစာပထမဆုံးရက်တွင် သက်တမ်းကုန်မည်။ ကတ်၏သက်တမ်းကာလအား တိုး၍မရကြောင်းကို သင်မှ သိရှိနားလည်၍ သဘောတူပါသည်။
- ဗဟိုဘဏ်စည်းမျဉ်းအရ ကတ်တွင် ပမာဏအများဆုံး အမေရိကန်ဒေါ်လာ ငါးထောင် (USD ၅,၀၀၀) အထိသာ ထားရှိရန် ခွင့်ပြုပြီး၊ မိမိတို့မှလည်း ပြန်လည်ဖြည့်သွင်းနိုင်စေရန် စီစဉ်ထားသည့် ကတ် ဖြစ်သည်။ ယင်းကဲ့သို့ စာရင်းသွင်းလိုအပ်ချက်အား မိမိတို့ဘဏ်မှ သတ်မှတ်သည့်အတိုင်း သင့်အနေနှင့် ပြည့်စုံရပါမည်။ စာရင်းသွင်းမှုအား လက်ခံရန် မိမိတို့၌ တာဝန်မရှိပါ။ မိမိတို့အနေနှင့် မည်သည့်အကြောင်းပြချက်မျှ မပြဘဲ မည်သည့် စာရင်းသွင်းလျှောက်ထားမှုကိုမဆို ငြင်းပယ်ခွင့်ရှိသည်။
- လျှောက်ထားသူသည် အနည်းဆုံး အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ မှတ်ပုံတင် (သို့) နိုင်ငံ့လက်မှတ် ကိုင်ဆောင်သူ ဖြစ်ရမည်။ ဆက်သွယ်နိုင်သော နေရပ်လိပ်စာ ရှိသူဖြစ်ရမည်။ ဤအချက်များနှင့် မကိုက်ညီပါက လျှောက်ထားမှုအား လက်ခံမည် မဟုတ်ပါ။

Terms and Conditions

၁၀. သင့်အနေနှင့် - ကတ်တွင် အနည်းဆုံးထားရှိရမည့် ပမာဏရှိထားကြောင်းနှင့် ပေးချေမှုအတွက် ကတ်အား အသုံးပြုမီ လုံလောက်သော ပမာဏရှိကြောင်း သေချာစေရမည်။ ကတ်နံပါတ်နှင့် သက်တမ်း ကုန်မည့်ရက်တို့အား သေချာစွာမှတ်သား၍ လုံခြုံစွာထားရှိရမည်။ ကတ်အား သေချာစွာ ထိန်းသိမ်း၊ ကိုင်ဆောင်ရမည်။ ကတ်အား လက်ခံရရှိသည့်နှင့် လက်မှတ်ထိုးခြင်း၊ activate လုပ်ခြင်း ပြုရမည်။ အသုံးပြုပြီးချိန်တိုင်းလည်း သတိတရ ပြန်လည်သိမ်းဆည်းရမည်။ သင်၏ အသုံးပြုနိုင်သည့် ပမာဏမှ အခွင့်မရှိဘဲ ပေးချေမှုများ ရှိလာပါက ပြန်လည် စိစစ်သိရှိနိုင်ရန် မိမိတို့အား လိုအပ်သည့် အထောက်အကူများ ပေးရမည်။
၁၁. သင့်အနေနှင့် - အခြားသူတစ်ဦးအား သင့်ကတ်ကို အသုံးပြုခွင့်မပေးရ။ အခြားမည်သူကိုမျှ ကတ်နံပါတ်နှင့် အချက်အလက်များအား မပေးရ။ သင့်ကတ်အား အသုံးပြုသော ပိုက်ဆံအိတ်၊ လက်ကိုင်အိတ် (သို့) ယာဉ် (သို့) အခြားသူတစ်ဦးမှ သင့်ကတ်အား သင်သတိမပြုမီဘဲ ယူဆောင်သွားနိုင်သည့် မည်သည့်နေရာတွင်မျှ ထားရှိခြင်း မပြုရ။
၁၂. သင့်ကတ်ကို အသုံးပြု၍ ဝယ်ယူမှု (သို့) ငွေလွှဲမှုအတွက် ပေးချေမှုအား သင့်အနေနှင့် ရပ်ဆိုင်းခွင့် မရှိပါ။
၁၃. ကတ်သက်တမ်းကုန်သွားပါက ဆက်လက်အသုံးပြုရန် ကတ်သက်တမ်းကုန်သွားချိန်တွင် သင့်ကတ် ထဲ၌ အသုံးပြုရသေးသော ပမာဏတစ်ရပ် ကျန်ရှိနေပါက ယင်း လက်ကျန်ပမာဏအား သင့်အနေနှင့် ဆက်လက်အသုံးပြုခွင့်ရှိမည် မဟုတ်ပါ။
၁၄. ကတ်တွင်ရှိသော လက်ကျန်ငွေအား Refund ပြုလုပ်ရန်အတွက် အောက်ပါအခြေအနေများအပေါ် မူတည်၍သာ မိမိတို့မှ ငွေပြန်ထုတ်ပေးသွားရန် တာဝန်ရှိသည်။
- ၁၄.၁ ငွေပြန်ထုတ်ပေးရန် လျှောက်ထားမှုပုံစံတွင် ပြည့်စုံစွာဖြည့်စွက်၍ မိမိတို့ တင်ပြခြင်း၊ (လျှောက်လွှာပုံစံအား ကတ်သက်တမ်း ကုန်သည့်နေ့ရက် နောက်ပိုင်းတွင်သာ မိမိတို့မှ ထုတ်ပေးမည်ဖြစ်သည်။)
- ၁၄.၂ ငွေပြန်ထုတ်ပေးမှု တစ်ခုချင်းစီအတွက် လုပ်ငန်းဆောင်ရွက်မှု ကျသင့်မည်ဖြစ်ပြီး၊ ကတ်ရှိ လက်ကျန်ပမာဏထဲမှ နှုတ်ယူမည်ဖြစ်သည်။ လက်ကျန်ပမာဏသည် လုပ်ငန်းဆောင်ရွက်မှု ထက် ပိုနေ သည့်အခါ တွင်သာ မိမိတို့မှ ငွေပြန်ထုတ်ပေးခြင်းအား ဆောင်ရွက်မည်ဖြစ်သည်။ လုပ်ငန်းဆောင်ရွက်မှု နှုတ်ယူရန် လုံလောက်သည့် ငွေပမာဏ မရှိပါက ငွေပြန်ထုတ်ပေးနိုင် ကြောင်း မိမိတို့မှ စာဖြင့် အကြောင်းကြားပါမည်။
၁၅. ကတ်ထဲရှိ လက်ကျန်ပမာဏအား သင်၏လျှောက်လွှာကို မိမိတို့မှ လက်ခံရရှိသည့် နေ့ရက်မှ ရက် ၃၀ အတွင်း သင့်ထံ ငွေပြန်ထုတ်ပေး သွားပါမည်။ ကတ်သက်တမ်းကုန်ဆုံးသည့် နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ယင်းငွေအား သင်မှ ရယူခြင်း၊ ထုတ်ယူခြင်း မပြုပါက လက်ကျန်ပမာဏကို ရယူရန် တောင်းဆိုမှုအား သင်မှ စွန့်လွှတ်သည်ဟု ယူဆမည်ဖြစ်ပြီး၊ တောင်းဆိုမှုမရှိသည့် ယင်းလက်ကျန် ပမာဏအား ဗဟိုဘဏ်၏စည်းမျဉ်းအတိုင်း မိမိတို့မှ စီမံခွင့်ရှိမည်ဖြစ်သည်။
၁၆. သင်၏ကတ်ပျက်စီး/ စုတ်ပြုပါက မိမိတို့ထံမှ ကတ်အသစ်ပြုလုပ်ရန် လျှောက်ထားရမည်။ ပျက်စီးသွားသော ကတ်အစား ကတ်အသစ်ထုတ်ပေးခြင်းအတွက် မိမိတို့မှ replacement fee ကောက်ခံပါမည်။ ကတ်ဝယ်ယူသည့် နေ့ရက်မှ ၆ လတာ ကာလအတွင်း ကတ်ချို့ယွင်းမှုကြောင့် အသစ်ပြုလုပ်ရပါက သင့်အနေနှင့် ကတ်အသစ်အား အခမဲ့ ရရှိနိုင်ပါမည်။ ပျက်စီးသွားသောကတ်ရှိ လက်ကျန်ပမာဏအား ကတ်အသစ်သို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ ကတ်အသစ်ပြုလုပ်ပါက ကတ်ပိုင်ရှင်မှ ပျက်စီးသွား သောကတ်အား ပြန်လည်ပေးအပ်ရမည်/ ဝယ်ယူမှုအတွက် အထောက်အထားအဖြစ် ပြောစာများကို တင်ပြရပါမည်။
၁၇. ကတ်အား မြန်မာနိုင်ငံပြင်ပတွင် အသုံးပြုပါက အသုံးပြုသောနိုင်ငံ၏ currency ဖြင့် ငွေလွှဲခ ကောက်ခံ မည်ဖြစ်ပြီး JCB မှ သတ်မှတ်သည့် ငွေလွှဲနှုန်းထားအတိုင်း အမေရိကန်ဒေါ်လာသို့ ပြောင်းလဲမည်ဖြစ်သည်။ ငွေလွှဲနှုန်းအား သင်၏ကတ်စာရင်းသို့ transaction ပြုလုပ်သည့် နေ့ရက်ရှိ နှုန်းထားအတိုင်း သတ်မှတ်သည်။ သင် လိုလှယ်သော ပမာဏနှင့် ယင်းအတွက် ဝန်ဆောင်ခ (administrative fee) ကို မိမိတို့မှ ကောက်ခံမည်ဖြစ်သည်။
၁၈. စာရင်းဝင်ကတ်ပိုင်ရှင် ဖြစ်စေရန်အတွက် မိမိတို့ဘဏ်၌ ကတ်စာရင်းသွင်းရန် ခွင့်ပြုပါမည်။ သင်၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်ကြောင်း စစ်ဆေးနိုင်ရန်အတွက် ကတ်နှင့်တကွ သင့်ဓာတ်ပုံ ပါဝင်သော အထောက်အထား (မှတ်ပုံတင်/ မြန်မာယာဉ်မောင်းလိုင်စင်/ နိုင်ငံကူးလက်မှတ်စသည်) များကို တင်ပြရမည်။ စာရင်းသွင်းခြင်း အောင်မြင်ပါက ကတ်၌ အများဆုံးခွင့်ပြုပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ငါးထောင် (USD ၅၀၀၀/-) ကို ဖြည့်ပေးပါမည်။ စာရင်းသွင်းထားပါက မိမိတို့မှ ကတ်ဖွင့်ခြင်း/ ပိတ်ခြင်း လုပ်ဆောင်ပေးရန် ပြောကြားနိုင်မည်ဖြစ်ပြီး၊ ကတ် ပျက်စီး/ ပျောက်ဆုံးပါက လည်း အသစ်ထုတ်ပေးရန် လျှောက်ထားနိုင်မည်ဖြစ်သည်။
၁၉. စာရင်းဝင်ကတ်ပိုင်ရှင်သည် ဤတွင်ပါရှိသော သတ်မှတ်ချက်များအတိုင်း မမှန်ကန်သော ငွေလွှဲမှုများ အား မိမိတို့ထံ အကြောင်းကြားရပါမည်။ သင်ကိုယ်တိုင် အမှန်တကယ် လွှဲပြောင်းခြင်းမဟုတ်သော transaction များအတွက် ဆုံးရှုံးမှုအား မိမိတို့ထံ သတင်းပို့တင်ပြခြင်း မရှိပါက ယင်းတို့အတွက် မိမိတို့၌ တာဝန်မရှိပါ။
၂၀. ဤတွင်ပါရှိသော စည်းမျဉ်းသတ်မှတ်ချက်များ၏ မည်သည့်အစိတ်အပိုင်းကိုမဆို မည်သည့်အချိန်တွင် မဆို မိမိတို့မှ ပြင်ဆင်ခွင့်ရှိမည်ဖြစ်သည်။ ယင်းသို့ ပြင်ဆင်သတ်မှတ်အပေါ် သင့်အား အသိပေးစာ ထုတ်ပြန်သည့်နေ့ရက်မှ စ၍ လည်းကောင်း၊ MCB ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ယင်းပြင်ဆင်ချက် အား တင်သည့်နေ့ရက်မှ စ၍ လည်းကောင်း၊ အသိပေးစာတွင် ဖော်ပြသည့်အတိုင်း ပြင်ဆင်ချက် စတင် သက်ရောက်မှုရှိသည့်နေ့ရက်မှ စ၍ လည်းကောင်း၊ အစောဆုံးနေ့ရက်မှစ၍ သင့်အနေနှင့် လိုက်နာရမည် ဖြစ်သည်။ ပြင်ဆင်မှုများအတွက် ယင်းသို့ ဖော်ပြပါအတိုင်း အသိပေးခြင်းသည် လုံလောက်သော အသိပေးမှုဖြစ်ကြောင်းကို သင့်မှ သဘောတူပါသည်။ ယင်းသို့ အသိပေးသည့်နေ့ရက် နောက်ပိုင်း ကတ်အား သင့်အနေနှင့် ဆက်လက်အသုံးပြုခြင်းကို ပြင်ဆင်မှုအား သိရှိကြောင်း၊ ယင်းပြင်ဆင်ချက် များကို လက်ခံပါကြောင်း အတည်ပြုခြင်းအဖြစ် ယူဆမည်ဖြစ်သည်။
၂၁. ကတ်အသုံးပြုရာမှ ဖြစ်ပေါ်လာသော ဆုံးရှုံး/ ပျက်စီးမှုများအတွက် အမေရိကန်ဒေါ်လာ ငါးထောင် (USD ၅၀၀၀/-) (သို့) အမှန်တကယ် ဆုံးရှုံး/ ပျက်စီးမှုတို့တွင် ပိုနည်းသော ပမာဏထက် ကျော်လွန်၍ မိမိတို့၌ တာဝန်မရှိပါ။
၂၂. ဤစည်းမျဉ်းသတ်မှတ်ချက်များအောက်တွင် မိမိတို့ဘဏ်မှ ကျင့်သုံးခွင့်၊ လုပ်ပိုင်ခွင့် (သို့) ကုစားမှုများ အား ရယူဆောင်ရွက်ရန် ကြန့်ကြာခြင်း၊ ရယူကျင့်သုံးမှု မပြုခြင်းသည် ယင်းကျင့်သုံးခွင့်၊ လုပ်ပိုင်ခွင့် (သို့) ကုစားမှုများအား စွန့်လွှတ်သည် မမည်ပါ။
၂၃. ဤစည်းမျဉ်းသတ်မှတ်ချက်များအောက်တွင် အကျိုးမဝင်သည့် လူပုဂ္ဂိုလ်တစ်ဦး (သို့) အဖွဲ့အစည်း တစ်ခုသည် အုပ်စုတစ်ခု၏ အဖွဲ့ဝင် (သို့) ကိုက်ညီသူအဖြစ် အမည်နှင့်တကွ ဖော်ပြခြင်းခံရစေကာမူ မည်သည့်သတ်မှတ်ချက်ကိုမျှ ပြဌာန်းခွင့်/ အကျိုးသက်ရောက်စေခွင့် မရှိစေရ။ သို့သော် ဤစာပိုဒ်ပါ ဖော်ပြချက်သည် ခွင့်ပြုထားသည့် ဆက်ခံသူ သို့မဟုတ် လွှဲပြောင်းခံရသူ၏ လုပ်ပိုင်ခွင့်/ ရပိုင်ခွင့်များ အပေါ် ထိခိုက်မှု/ သက်ရောက်မှု မရှိပါ။
၂၄. ဤစည်းမျဉ်းသတ်မှတ်ချက်များအား မြန်မာနိုင်ငံ၏ ဥပဒေများနှင့်အညီ မှန်ကန်၊ ခိုင်မာစွာ ဖွဲ့စည်းထားပြီး နိုင်ငံပိုင်ဥပဒေများ၏ တရားစီရင်မှုအောက်တွင် ရှိပါသည်။ ဤတွင်ပါရှိသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့သည် မြန်မာနိုင်ငံတရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များအတိုင်း နာခံမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။